



Capital Diamond Star Group

Media Release

April 10, 2020

CDSG ၏ လုပ်ငန်းများဖြစ်သော G&G နှင့် Lluvia limited တို့မှ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းများကို မြန်မာကျပ်တန်ဖိုး (၂၀) သန်းရှိသော ကုန်ပစ္စည်းများလှူဒါန်းခြင်း၊

ရန်ကုန်မြို့၊ ဧပြီလ (၉) ရက် (၂၀၂၀) ခုနှစ် - မြန်မာနိုင်ငံ၏ စတိုးဆိုင်လုပ်ငန်းတွင် ဦးဆောင်နေသော G&G နှင့် Premier coffee, Wah Lah ခေါက်ဆွဲ နှင့် Diamond Star ဂျုံ တို့ကိုထုတ်လုပ်သော လုပ်ငန်းစုဖြစ်သည့် Lluvia limited တို့သည် ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံ နှင့် မန္တလေးမြို့တို့တွင် Covid-19 ဗိုင်းရပ်စ်ကို ရှေ့တန်းမှနေ၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေး ဝန်ထမ်းများ အတွက် မြန်မာကျပ် (၂၀) သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဝင်ငွေနည်းပါးသူများအား ကုန်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

လှူဒါန်းခြင်းကို ဝေဘာဂီဆေးရုံတွင် ကျင်းပခဲ့ပြီး ဆေးရုံအုပ် ဒေါက်တာ ဒေါ်အေးအေးအောင်မှ ကုန်ပစ္စည်းများကိုလက်ခံရယူကာ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ CDSG Retail ၏ CEO ဖြစ်သော Gabor Dolmanyos နှင့် Wah Lah ခေါက်ဆွဲလုပ်ငန်း၏ Managing Director ဖြစ်သော Hiroyuki Aria တို့မှ G&G နှင့် Lluvia limited တို့၏ ကိုယ်စားပြုအနေဖြင့် လှူဒါန်းခဲ့ကြပါသည်။

လှူဒါန်းခဲ့သော ပစ္စည်းများမှာ G&G သောက်ရေသန့်၊ Premier Creamy၊ Premier White၊ Premier White Malt၊ Premier Choco Malt၊ Happy Creamy၊ Happy Caramel Milk ကော်ဖီ၊ Happy ဘီစကစ်နှင့် Wah Lah အသင့်စားခေါက်ဆွဲတို့ဖြစ်ပါသည်။

CDSG Retail ၏ CEO ဖြစ်သူ Gabor Dolmanyos မှ “အမြဲတမ်း၊ အထူးသဖြင့် ယခုလို မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ရောဂါ ဖြစ်ပွား၍ အခက်အခဲများကြုံနေရသောအချိန်တွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများသည်တကယ့်သူရဲကောင်းများ ဖြစ်ကြပါတယ်။ လက်လီအရောင်းဆိုင်များ၊ ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေ သော စက်ရုံများ ရှိသော်လည်း အရေးအကြီးဆုံးကတော့ ဆေးကုသမှုခံယူနေစဉ် ကျွန်တော်တို့ကို စောင့်ရှောက်ပေးသော၊ ကျွန်တော်တို့၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ကျန်းမာရေးဝန်ထမ်းများဖြစ်ပါတယ်။ သူတို့တစ်ဦးတစ်ယောက်ချင်းစီကို လေးစားပြီး ကျွန်တော်တို့ ရင်ထဲကပြောနိုင်သော တစ်ခုတည်းသောစကားမှာ “ကျေးဇူးတင်ပါသည်” ဟူသော စကားပဲ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ ကျန်းမာရေးအကျပ်အတည်း ဆိုက်ရောက်နေသောကာလတွင် CDSG သည် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ကျပ်သန်းပေါင်း (၁၁၀) ဝန်းကျင်ကို လှူဒါန်းခဲ့ပါသည်။ CDSG ၏ ကျန်းမာရေးဆိုင်ရာလုပ်ငန်းဖြစ်သည့် JDS Co., Ltd. မှတစ်ဆင့် ကျပ်သန်း (၅၀) တန်ဖိုးရှိ ဆေးပစ္စည်းကိရိယာများနှင့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီး CDSG၏ အခြားသောလုပ်ငန်းများမှလည်း လိုအပ်နေသောနေရာများသို့ ကျပ် (၄၀) သန်းခန့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျွန်တော်တို့သည် ပြည်သူလူထုအတွက် Covid-19 ကူးစက်ရောဂါကို ကာကွယ်ရန်၊ ရောဂါရှာဖွေစစ်ဆေးရန်နှင့် တုန့်ပြန်ခြင်းများ ပြုလုပ်ရာတွင် လိုအပ်သည်များကို ဆက်လက်ပြီး ထောက်ပံ့ကူညီသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျေးလက်နှင့်မြို့ပြဒေသများဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အမျိုးမျိုးသော ကူညီထောက်ပံ့ ပေးခြင်းဖြင့် ပြည်သူလူထု၏ အကျိုးကိုသယ်ပိုးရန် ကြိုးစားလျက်ရှိပါသည်။



Capital Diamond Star Group

Capital Diamond Star Group အကြောင်း

(၁၉၆၀) ခုနှစ်တွင် ကုန်သွယ်ရေးလုပ်ငန်းလေးတစ်ခုအဖြစ် စတင်ခဲ့ပြီး၊ Capital Diamond Star Group (“CDSG”) သည် မြန်မာနိုင်ငံတွင် သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းစုများထဲမှ တစ်ခုအပါအဝင်အဖြစ်သို့ တိုးတက်ခဲ့ပါသည်။ CDSG သည် စားသောက်ကုန်လုပ်ငန်း၊ လက်လီရောင်း ချခြင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် e-commerce လုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းပေါင်း (၉၀၀၀) ကျော် နှင့် မြန်မာနိုင်ငံတွင် ဈေးကွက်ဖြန့်ကျက်မှု (၉၀) ရာခိုင်နှုန်း ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါသည်။

For more information, please contact:

Kyaw Swar
Corporate Communications and PR Manager
Capital Diamond Star Group
Mobile: +95 9 2532 61559
Email: kyaw.swar@cdsg.com.mm
Website: www.cdsg.com.mm